

အမေးများသော မေးခွန်းများ (FAQ)

- ၂၀၂၁-၂၀၂၂ ခုနှစ် ကျောင်းရွေးချယ်မှုအတွက် လွတ်လပ်စွာ စာရင်းပေးသွင်းမှုသည် မည်သည့်အချိန်၌ ဖြစ်ပါသနည်း။ **နံနက် ၉နာရီ၊ ဇန်နဝါရီလ ၇ရက် - ညနေ ၄နာရီ၊ ဖေဖော်ဝါရီလ ၅ရက်၊ ၂၀၂၁ခုနှစ်**
- ၂၀၂၁-၂၀၂၂ ခုနှစ် စာသင်နှစ်အတွက် လွတ်လပ်စွာ စာရင်းပေးသွင်းမှု ကာလအတွင်း၌ မည်သည့် School Choice သင်တန်းအစီအစဉ်များအား ကမ်းလှမ်းထားပါသနည်း။ Arabia Mountain အထက်တန်းကျောင်း၊ အသက်မွေးဝမ်းကျောင်း၊ နည်းပညာဆိုင်ရာ လမ်းကြောင်းခင်းနှင့် Magnet အစီအစဉ်၊ ပဋိညာဉ်၊ ဝန်ထမ်းမိဘမှ ကျောင်းသားအတွက် ကျောင်းပြောင်းပေးရန် တောင်းဆိုမှု၊ Coralwood/Hawthorne မိတ်ဖက်၊ Ronald McNair Discovery ဂေဟဗေဒ၊ House Bill 251၊ ဘာသာစကား နှစ်မျိုးဖြင့် တစ်ဖက်မတ်မတ်သင်ကြားရေး အစီအစဉ်၊ နိုင်ငံတကာ အခြေခံပညာ နောက်ဆုံးစာမေးပွဲ အစီအစဉ်၊ Magnet ဘက်စုံဖွံ့ဖြိုးရေး မူကြိုကျောင်း၊ Senate Bill 10၊ Theme နှင့် ကလေးငယ် သင်ကြားရေးဌာနတို့အပါအဝင် သင်တန်းအစီအစဉ်များအားလုံးကို ကမ်းလှမ်းထားပါသည်။
- အွန်လိုင်းမှတစ်ဆင့် ကျွန်ုပ် လျှောက်ထားနိုင်ပါသလား။ လျှောက်ထားနိုင်ပါသည်။ အွန်လိုင်းလျှောက်လွှာများကို <http://www.yourchoicedekalb.org> တွင် ရရှိနိုင်ပါသည်။
- ၂၀၂၁-၂၀၂၂ ကျောင်းရွေးချယ်မှု လျှောက်လွှာများကို မည်သည့်အချိန်နှင့် မည်သည့်နေရာတွင် ရရှိနိုင်မည်နည်း။ အွန်လိုင်းမှတစ်ဆင့် <http://www.yourchoicedekalb.org>
- မည်သည့်နေရာများတွင် ကျွန်ုပ် လျှောက်ထားနိုင်ပါသနည်း။ သင်၏ ကိုယ်ပိုင်ကွန်ပျူတာ (အွန်လိုင်း)၊ ဒေသတွင်း စာကြည့်တိုက် (အွန်လိုင်း)၊ School Choice အတွက် လွတ်လပ်စွာ စာရင်းပေးသွင်းရန် နေရာမှတစ်ဆင့် - 1192 Clarendon Ave၊ Avondale Estates၊ GA 30002 (လက်တလော ကိုဗစ်-၁၉ လမ်းညွှန်ချက်များအပေါ် အခြေခံ၍)
- School Choice အစီအစဉ်အတွက် လျှောက်ထားရန် အီးမေးလ်လိပ်စာတစ်ခုကို ကျွန်ုပ် လိုအပ်ပါသလား။ လိုအပ်ပါသည်။ School Choice အစီအစဉ် အွန်လိုင်းအကောင့်အသစ်တစ်ခုကို ဖွင့်ရန် အီးမေးလ်လိပ်စာနှင့် စကားဝှက်ကို လိုအပ်ပါသည်။
- School Choice အစီအစဉ်အတွက် လျှောက်ထားရန် မိဘအကောင့်တစ်ခုကို ကျွန်ုပ် လိုအပ်ပါသလား။ လိုအပ်ပါသည်။ အွန်လိုင်းဖြင့် School Choice လျှောက်ထားမှုအသစ်တွင် မိဘများ အားလုံးသည် ၂၀၂၁-၂၀၂၂ ခုနှစ် စာသင်နှစ်အတွက် လျှောက်လွှာများ ပေးပို့နိုင်ရန် အကောင့်တစ်ခု ဖွင့်ရန် လိုအပ်ပါသည်။
- အကယ်၍ ကျွန်ုပ်၏ကလေးသည် ပုဂ္ဂလိကကျောင်း သို့မဟုတ် နေအိမ်မှကျောင်းတွင် တက်ရောက်နေသူတစ်ဦး ဖြစ်ပါက School Choice အစီအစဉ်အတွက် ကျွန်ုပ် လျှောက်ထားနိုင်ပါသလား။ လျှောက်ထားနိုင်ပါသည်။ ကလေး၏ မိဘ သို့မဟုတ် တရားဝင်အုပ်ထိန်းသူသည် လွတ်လပ်စွာ စာရင်းပေးသွင်းသည့် အချိန်နှင့် ထို့နောက်ပိုင်းတွင် DeKalb ခရိုင် ကျောင်းအုပ်ချုပ်မှုအဖွဲ့၌ လက်ရှိ နေထိုင်သူ ဖြစ်ရပါမည်။
- School Choice အစီအစဉ်တစ်ခုချင်းစီအတွက် အရည်အချင်းပြည့်မီမှုဆိုင်ရာ လိုအပ်ချက်များကို မည်သည့်နေရာတွင် ကျွန်ုပ် ရှာဖွေနိုင်သနည်း။ အရည်အချင်းပြည့်မီမှုဆိုင်ရာ လိုအပ်ချက်များအားလုံးကို School Choice ဝက်ဘ်ဆိုက်<http://www.dekalbschoolsga.org/school-choice/> တွင် ရရှိနိုင်ပါသည်။
- လျှောက်လွှာနှင့် စာရွက်စာတမ်း အထောက်အထားများကို စာတိုက်ဖြင့် ကျွန်ုပ် ပေးပို့နိုင်ပါသလား။ မပေးပို့နိုင်ပါ။ လျှောက်လွှာနှင့် စာရွက်စာတမ်း အထောက်အထားများကို အွန်လိုင်းဖြင့်သာ ပေးပို့ရပါမည်။
- School Choice တစ်ခုထက်ပိုပြီး ကျွန်ုပ် လျှောက်ထားနိုင်ပါသလား။ လျှောက်ထားနိုင်ပါသည်။ ဖော်ပြထားသည့် အရည်အချင်းပြည့်မီမှု စံနှုန်းများအပေါ် အခြေခံပြီး သင့်ကလေး အရည်အချင်းပြည့်မီသည် မည်သည့်အစီအစဉ်တွင်မဆို သင် လျှောက်ထားနိုင်ပါသည်။ သို့သော်ငြားလည်း School Choice အစီအစဉ်၏ အမျိုးအစားတစ်မျိုးစီ၌ ရွေးချယ်မှုအကန့်အသတ် ရှိပါသည်။
- School Choice အစီအစဉ်ထဲတွင် ပါဝင်ရန် ကျောင်းသားများကို မည်သို့ ရွေးချယ်ပါသနည်း။ အလိုအလျောက်စနစ်သုံး ကျမ်းဂန် ကမ်းရွေးချယ်မှု လုပ်ငန်းစဉ်တစ်ခုဖြင့် ကျောင်းသားများကို ရွေးချယ်ပါသည်။
- School Choice အစီအစဉ် ကမ်းရွေးချယ်မှုများကို မည်သည့်အချိန်၊ မည်သည့်နေရာတွင် ပြုလုပ်ပါသနည်း။ School Choice အစီအစဉ်၏ ကနဦး ကမ်းရွေးချယ်မှုများကို လာမည့် မတ်လ၊ ၂၀၂၁ ခုနှစ်ထဲတွင် ပြုလုပ်မည်ဖြစ်ပါသည်။ အခြေရလဒ်များအား မတ်လ ၂၆ ရက်၊ ၂၀၂၁ ခုနှစ် ညနေ ၅နာရီနောက်ပိုင်းတွင် အီးမေးလ် ပေးပို့သွားပါမည်။ အကယ်၍ လိုအပ်မည်ဆိုပါက နောက်ထပ် ကမ်းရွေးချယ်မှုများကို ဇွန် - ဩဂုတ် ၂၀၂၁ ခုနှစ်တွင် ကျင်းပပါမည်။
- နောက်ကျသည့် School Choice လျှောက်လွှာများကို လက်ခံပါမည်လား။ လက်ခံပါမည်။ သို့သော်ငြားလည်း နောက်ကျသည့် လျှောက်လွှာများကို နေရာချထားမှုအတွက် စဉ်းစားသုံးသပ်ပေးမည်ဟု အာမခံပါ။ အကယ်၍ ကမ်းရွေးချယ်မှုများ ပြုလုပ်ပြီး ရွေးချယ်ခံရသော ကျောင်းသားများနှင့် စောင့်ဆိုင်းစာရင်းဝင် ကျောင်းသားများကို နေရာချထားပြီးသည့်နောက်တွင် နောက်ထပ်နေရာများ ရှိသေးမည်ဆိုပါက နောက်ကျသည့် လျှောက်ထားသူများကို စဉ်းစားပေးနိုင်ပါသည်။ နောက်ကျသည့် လျှောက်ထားသူများ၏ နေရာချထားပေးမှုနှင့် ပတ်သက်ပြီး School Choice ရုံးခန်းမှ မိဘများအား ဆက်သွယ်ပါလိမ့်မည်။ နေရာချထားပေးမှုများကို ဩဂုတ်လ ၃၀ရက်နေ့၊ ၂၀၂၁ ခုနှစ်၊ ညနေ ၄:၀၀ နာရီနောက်ပိုင်းတွင် ရရှိတော့မည်မဟုတ်ပါ။
- မိဘများကို မည်သို့ အကြောင်းကြားမည်နည်း။ ကမ်းရွေးချယ်မှု အခြေရလဒ်များနှင့်ပတ်သက်ပြီး School Choice ရုံးခန်းက လျှောက်ထားသူ တစ်ဦးချင်းစီသို့ အီးမေးလ်ဖြင့် အသိပေးအကြောင်းကြားပေးမည် ဖြစ်ပါသည်။ ကျောင်းသား၏ အချက်အလက်များကို ဖုန်းမှတစ်ဆင့် ပေးအပ်ခြင်း ပြုလုပ်မည်မဟုတ်ပါ။ ကမ်းရွေးချယ်သည့်နေ့၌ ညနေ ၅နာရီ နောက်ပိုင်းတွင် <http://www.yourchoicedekalb.org> သို့ ဝင်ရောက်ပြီး သင့်ကလေး၏ ရွေးချယ်ရေး အခြေအနေကို စစ်ဆေးရန် "Dashboard" ကို ရွေးချယ်ပါ။
- အကယ်၍ အစီအစဉ်အတွက် ရွေးချယ်ခံရပါက School Choice အစီအစဉ် ကျောင်းဝက်ဘ်ဆိုက်၌ မည်သည့်အချိန်တွင် ကျွန်ုပ် စာရင်းပေးသွင်းအပ်နိုင်ပါမည်နည်း။ မိဘများအနေဖြင့် လက်ခံမှု အသိပေးအကြောင်းကြားစာတွင် ဖော်ပြထားသော ရက်စွဲများအတွင်း School Choice အစီအစဉ် ကျောင်းဝက်ဘ်ဆိုက်၌ စာရင်းပေးသွင်းအပ်နိုင်ပါမည်။ သို့မဟုတ်ပါက နေရာကို အလိုအလျောက် ပယ်ဖျက်လိုက်မည်ဖြစ်ပြီး စောင့်ဆိုင်းစာရင်းရှိ နောက်ထပ် အရည်အချင်းပြည့်မီသော လျှောက်ထားသူကို ကမ်းလှမ်းသွားပါမည်။ စာရင်းပေးသွင်းအပ်နိုင်ရမည့် ရက်စွဲအတိအကျမှာ ရွေးချယ်မှု အသိပေးချက်ထဲတွင် ပါရှိပါမည်။
- School Choice အစီအစဉ်များအတွက် သယ်ယူပို့ဆောင်မှုကို စီစဉ်ပေးပါမည်လား။ School Choice အစီအစဉ်များအတွက် DeKalb ကောင်တီ၏ နောက်ဆုံးချမှတ်ထားသော သယ်ယူပို့ဆောင်ရေး မူဝါဒအတိုင်း စီစဉ်ဆောင်ရွက်ပေးသွားမည် ဖြစ်ပါသည်။ ၂၀၂၁-၂၀၂၂ စာသင်နှစ်ကာလအတွင်းတွင် ကျောင်းသားများမှာ Arabia Mountain အထက်တန်းကျောင်း၊ Champion Theme အလယ်တန်းကျောင်း နှင့် Magnet အစီအစဉ်များသို့ ၂၀၂၁-၂၀၂၂ စာသင်နှစ် အသွားအပြန် သယ်ယူပို့ဆောင်ရေးအတွက် မိမိတို့ဒေသအတွင်းရှိ သတ်မှတ်ထားသည့် အကြို၊ အပို့ နေရာများသို့ သွားရောက်သတင်းပို့ရမည်ဖြစ်ပါသည်။ Theme အခြေခံပညာမူလတန်းကျောင်း ကျောင်းသားများအတွက် အိမ်ချင်းနီးကပ်သူများစုလျက် သယ်ယူပို့ဆောင်ရေး စီစဉ်ဆောင်ရွက်ပေးမည် ဖြစ်ပါသည်။
- School Choice အစီအစဉ်များအတွက် နေရာချထားခြင်း မည်သည့်အချိန်တွင် ပြီးဆုံးသွားပါမည်နည်း။ နေရာလွတ်များကို ၂၀၂၁ခုနှစ်၊ ဩဂုတ်လ ၃၀ရက်နေ့၊ ညနေ ၄နာရီ မတိုင်မီအထိ ဖြည့်သွားမည်ဖြစ်ပါသည်။
- ၂၀၁၅-၂၀၁၆ School Choice အစီအစဉ်များနှင့် ပတ်သက်ပြီး နောက်ထပ်အချက်အလက်များကို မည်သည့်နေရာတွင် ကျွန်ုပ် ရှာဖွေနိုင်ပါမည်နည်း။ နောက်ထပ်အချက်အလက်များကို <http://www.dekalbschoolsga.org/school-choice/> တွင် ရရှိနိုင်ပါသည်။
- လော့ဂ်အင်နှင့် နည်းပညာဆိုင်ရာ အကူအညီတို့နှင့် ပတ်သက်သည့် မေးခွန်းများအတွက် မည်သူကို ကျွန်ုပ် ဆက်သွယ်ရပါမည်နည်း။ 678-676-0050 သို့ ခေါ်ဆိုပါ။
- လျှောက်လွှာဆိုင်ရာ အကူအညီ သို့မဟုတ် အစီအစဉ်ဆိုင်ရာ အချက်အလက်များအတွက် မည်သူကို ကျွန်ုပ် ဆက်သွယ်ရပါမည်နည်း။ လွတ်လပ်စွာ စာရင်းပေးသွင်းခြင်းကာလအတွင်း၌ ကျေးဇူးပြု၍ School Choice ရုံးခန်းသို့ 678.676.0050 မှတစ်ဆင့် ဖုန်းခေါ်ဆိုပါ သို့မဟုတ် School_Choice@dekalbschoolsga.org သို့ အီးမေးလ်ပေးပို့ပါ။

အကယ်၍ နောက်ဆုံးသတ်မှတ်ရက်သည် DCSD အုပ်ချုပ်ရေး ရုံးခန်းများ၏ ရုံးပိတ်ရက်တွင် ကျရောက်ခဲ့ပါက နောက်ဆုံးသတ်မှတ်ရက် ကျော်လွန်သွားသည့်နောက် ပထမဆုံးရုံးဖွင့်သည့်နေ့တွင် စာရွက်စာတမ်းများကို စဉ်းစားသုံးသပ်ပေးမည်ဖြစ်ပါသည်။ အုပ်ချုပ်မှုအဖွဲ့အနေဖြင့် အချိန်သတ်မှတ်ချက်များကို လိုအပ်သလို ပြောင်းလဲနိုင်သည့် အခွင့်အရေးအား ထိန်းသိမ်းထားသည်။ နောက်ဆုံးသတ်မှတ်ရက်ကို ကျော်လွန်သွားသည့်အတွက် မည်သည့် မြှင်းချက်မျှ ပေးလိမ့်မည်မဟုတ်ပါ။